

သတင်းကြေညာချက်

ဧကလီယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂဌာနချုပ်၌ (၂၁-၉-၂၀၁၆)ရက်နေ့၊(၁၆၀၀)နာရီတွင် ပြုလုပ်သော ဧကလီယား လက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (Comprehensive Nuclear-Test-Ban Treaty - CTBT)သို့ မြန်မာနိုင်ငံကအဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်သည့်စာချုပ်လွှာ (Instrument of Ratification) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ ကုလသမဂ္ဂဥပဒေရေးရာဌာန၊ ဒုတိယအတွင်းရေးမှူးချုပ် Mr. Miguel de Serpa Soares ထံသို့ အတည်ပြုပါဝင်သည့် စာချုပ်လွှာကို ပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ CTBTO အမှုဆောင် အတွင်းရေးမှူး Dr. Lassina Zerbo အပါအဝင် ကုလသမဂ္ဂဘက်မှ တာဝန်ရှိသူများနှင့် ကုလသမဂ္ဂအထွေထွေညီလာခံဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံသည် အဆိုပါစာချုပ်သို့ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့၌ ပါဝင်လက်မှတ်ရေးထိုး(Signature) ခဲ့ပါသည်။ ယခုအခါ အဆိုပါစာချုပ်သို့ နိုင်ငံပေါင်း (၁၈၃)နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားပြီး၊ နိုင်ငံပေါင်း(၁၆၆)နိုင်ငံက အတည်ပြုပါဝင်(Ratification) ထားပြီး ဖြစ်ပါသည်။ အဆိုပါ ဧကလီယား လက်နက်စမ်းသပ်ဖောက်ခွဲမှုအလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ်သို့ အတည်ပြုပါဝင်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် ဧကလီယားလက်နက် မပြန့်ပွားရေးနှင့် ဧကလီယားလက်နက်ဖျက်သိမ်းရေးတို့ကို ထောက်ခံအားပေးကြောင်း နိုင်ငံတကာသို့ ထပ်လောင်းအတည်ပြုပြသနိုင်ခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့

**** *

News Release

Myanmar ratifies the Comprehensive Nuclear-Test-Ban Treaty

During the 71st Session of the United Nations General Assembly, the State Counsellor of the Republic of the Union of Myanmar Daw Aung San Suu Kyi deposited the “Instrument of Ratification to the Comprehensive Nuclear-Test-Ban Treaty (CTBT)” to Mr. Miguel de Serpa Soares, Under-Secretary-General for Legal Affairs of the United Nations, at the Treaty Event held at the United Nations Headquarters at 4 pm on 21 September 2016. It was attended by concerned officials from the United Nations including CTBTO Executive Secretary Dr. Lassina Zerbo and Members of Myanmar Delegation to the United Nations General Assembly.

Myanmar signed the Treaty on 25 November 1996. At present, a total of 183 states have already signed the Treaty and 166 states have ratified. Myanmar’s ratification to the Treaty reflects its firm commitment to nuclear non-proliferation and nuclear disarmament.

Dated: 23 September 2016